

မာတိကာ

|     |                                                         |    |
|-----|---------------------------------------------------------|----|
| ၁။  | အမှာစကား                                                | ၁  |
| ၂။  | တောင်တက်သမားနှင့် ချောက်ကမ်းဝါး                         | ၆  |
| ၃။  | သူငယ်ချင်းနဲ့ သတိပြုစရာခြောက်မျိုး                      | ၁၂ |
| ၄။  | အောင်မြင်သူနဲ့ ဆန်းစစ်ခြင်း                             | ၁၈ |
| ၅။  | မရှိသင့်တဲ့အကျင့်များ                                   | ၂၄ |
| ၆။  | ဘဝအတွက် ခွန်အားဖြစ်စေသော<br>စာသားများ                   | ၃၅ |
| ၇။  | ငှက်တောင်မွေးစကား                                       | ၄၅ |
| ၈။  | အောင်မြင်ကြွယ်ဝဖို့အတွက်<br>လုပ်ဆောင်ရမည့်အရာ (၁၀)မျိုး | ၆၀ |
| ၉။  | မိမိကိုယ်ကို တိုးတက်လာစေဖို့<br>အိုင်ဒီယာ(၁၀)မျိုး      | ၆၇ |
| ၁၀။ | အောင်မြင်သူရဲ့ ပြောစကား                                 | ၇၄ |
| ၁၁။ | ဖိအား                                                   | ၈၅ |
| ၁၂။ | လိပ်ပြာသန့်ပါစေ                                         | ၉၂ |

|     |                                                               |     |
|-----|---------------------------------------------------------------|-----|
| ၁၃။ | အမှတ်တမဲ့မှ အမှတ်တရ                                           | ၉၇  |
| ၁၄။ | ဟောင်ကောင်သူဌေးကြီး လိတာရှင်ရဲ့<br>မှတ်မှတ်သားသားပြောစကားများ | ၁၀၇ |
| ၁၅။ | အောင်မြင်သူတစ်ယောက်ဖြစ်အောင်<br>အထောက်အကူပြုမယ့်အချက်(၅)ချက်  | ၁၁၅ |
| ၁၆။ | ဉာဏ်ရည်နှင့်အောင်မြင်မှု                                      | ၁၂၁ |
| ၁၇။ | ညီမလေးသို့                                                    | ၁၃၃ |
| ၁၈။ | အောင်မြင်သူနဲ့ မျောက်ငါးကောင်                                 | ၁၄၅ |
| ၁၉။ | အောင်မြင်မှု အထောက်အကူပြုမှတ်စု                               | ၁၅၂ |
| ၂၀။ | ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်                                 | ၁၆၄ |
| ၂၁။ | လှပနီလူမျိုးနှင့် အောင်မြင်မှု                                | ၁၈၃ |
| ၂၂။ | သင့်ကိုယ်သင် ဘယ်လိုရင့်ကျက်စေမလဲ                              | ၁၈၉ |